

ပျော်ပွဲစုံစွာ ၊ ဟိုး ဝမ်ဝါ ဒီဇင်ဘာ

(Arthur Wong, California, U.S.A.  
December 2007.)

အများကြိုက်တဲ့ ခရစ်တော်မွေးနေ့ (ခေါ်)  
နာတလူးပွဲတော်သည်မကြာမီ ရောက်တော့မည် ။  
ဤနေ့သည် ခရစ်ယာန် ဘာသာဝင်များရော  
ခရစ်ယာန် မဟုတ်သူများပါ စောင့်မျှော်နေတဲ့  
ရက်ထူးရက်မြတ် ဆိုရင်မမှားပါဘူး ။ အထူးသဖြင့်  
လွတ်လပ်တဲ့ ဒီအမေရိကန်နိုင်ငံမှာ  
အလုပ်ပိတ်ရက်ဖြစ်သည့်အလျောက် ၊  
လူမျိုးမရွေး ၊ ဘာသာမရွေး ၊ အားလုံးအတူတူ  
အနားယူအပန်းဖြေကြ၏ ။ အိမ်သူအိမ်သားနဲ့အတူ  
ပျော်မြူးမိတ်ဆုံပါတီစသည်ဖြင့် သူ့နည်းသူ့ဟန်နဲ့  
ပွဲတော်ကိုဆင်နွှဲကြမြင်ပင်တည်း ။  
အခြားသူများတော့မသိ ၊ ကျနော် အတွက်တော့  
ဒီလိုရက်မျိုး ကြိုတိုင်းငယ်စဉ်ဘဝကိုလွမ်းတမိ၏ ။  
အထူးသဖြင့် ဝမ်ဝါကျောင်းသား ဘဝကို လွမ်းမိ၏ ။  
လှပသော ကျောင်းဆောင်နဲ့ ငယ်ပေါင်းများကို  
မျက်စိထဲမှာ တရေးရေး မြင်ယောင်လာမိ၏ ။  
ဝမ်ဝါကျောင်းတော်ကြီးသည် မဟာရန်ကုန် ၊  
အလုံမြို့နယ်မှာ တည်ရှိ၏ ။  
ဟိုခေတ်ခါက ဝမ်ဝါကျောင်းတော်ကြီးသည်  
ဒီဇင်ဘာလရောက်တိုင်း ၊ ပြေးခုန်ပစ်ပြိုင်ပွဲ နဲ့  
ခရစ်စမတ်ပွဲများ ကျင်းပစမြဲဖြစ်၏ ။ ၁၂/၂၂ နဲ့  
၁၂/၂၄ ရက်နေ့တို့ဖြစ်ပါသည် ။ ၁၂/၂၄  
ခရစ်စမတ်ပွဲတော် အများသိပြီးဖြစ်ပါသည် ။  
၁၂/၂၂ ရက်နေ့သည် အဘယ်ကြောင့်  
မုချပြေးခုန်ပစ်ပွဲနေ့ဖြစ်သနည်း ဟု  
မိတ်ဆွေအချို့က မေးကောင်းမေးလိမ့်မည်  
။ အမှန်ကတော့ ထိုနေ့(၁၂/၂၂)သည်  
တရုတ်ပြက္ခဒိန်အရ “တုံးကြည်း” နေ့ဖြစ်၏ ။  
တရုတ်ထုံးစံအရ မုန့်လုံးရေပေါ်စားသုံးကြလေ့ရှိ၏ ။  
မိမိကိုယ်၌အတွက်တော့နှစ်စဉ်နှစ်တိုင်း ၊  
ကျောင်းပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲအပြီး ၊

ကျောင်းမှအိမ်ပြန်ရောက်တဲ့အခါ ၊ မေမေ  
ချက်ပြုတ်ထားတဲ့ မုန့်လုံးရေပေါ်ပူပူ  
နွေးနွေးလေး အမြဲစားရတဲ့အတွက် ဒီရက်ကို  
စွဲစွဲမြဲမြဲမှတ်မိ၏ ။

နှစ်စဉ်ကျင်းပနေခဲ့တဲ့ ပွဲတော်များထဲမှ ၊  
ကိုယ်တိုင်တွေ့ကြုံ မေ့မရနိုင်သော ၁၉၅၈ ခုနှစ်ရဲ့  
အတွေ့အကြုံကို အောက်ပါအတိုင်း  
ပြန်လည်တင်ပြပါရစေ ။

(၁) ဝမ်ဝါပြေးခုန်ပစ်ပြိုင်ပွဲ

အချိန်ကား ၁၉၅၈/၁၂/၂၂ ရက်နေ့ ။  
အစဉ်အလာအတိုင်း ပြိုင်ပွဲကျင်းပမြဲ ။ ပွဲနေရာကား၊  
မစ်ရှင်လမ်း ကျောင်းအလယ်ဝင်ဂိတ် လက်ဝဲဘက်ရှိ  
ဘော်လုံးကွင်းမှာဖြစ်၏ ။ ဟိုအခါတွင် ၊  
ဤကွင်းပြင်သည် ပျဉ်ပြားဖြင့်ဆောက်ထားတဲ့  
တဲအိမ်တစ်လုံးမှလွဲ၍ အခြားအဆောက်အဦ  
မရှိသေးပါ။ ထိုတဲအိမ်သည် “ဝမ်ယူး ” (ခေါ်)  
ဝမ်ဝါကျောင်းသူကျောင်းသားဟောင်းများအသင်းရုံး  
ခန်းအဖြစ် ကျောင်းအာဏာပိုင်များက  
အသိအမှတ်ပြုထားသည် ။

ပြိုင်ပွဲအစီအစဉ်အရ တတန်းသားထဲမှ  
“ ကြာပေါ့ ” အင်ချိုင်းကအပြေးပြိုင်ပွဲတွင်  
၎င်း၊ “ ကင်းကောင် ” ကအမြင့်ခုန်ပြိုင်ပွဲတွင်၎င်း၊  
ရွှေပေါ၊လီတုံးစိမ့်၊ချီယုံ ၊ ဟိုလာဒီစု ၊ ချိုကောက်လုံ  
ကျော်ဝင်းတို့က လွန်ဆွဲပွဲ (Tug of War) တွင်၎င်း  
ပါဝင်ယှဉ်ပြိုင်ကြ၏ ။ ကြွေးကြော်အားပေးကြသော  
အတန်းသားများလည်း မနည်းပါ ။ အတန်းထဲမှ  
ဟီးရိုး (Heroes) ရဲဘော်ရဲဘက်တွေ  
နံနက်အစောကြီးကတည်းက  
ကွင်းပြင်တွင် နေရာယူကြ၏ ။ ကွင်းပြင်  
တခုလုံးမှာဖြင့် ၊ ပြိုင်ပွဲဖြစ်မြောက် အောင်မြင်ရေး  
အတွက် ၊ ယှဉ်ပြိုင်ပွဲတွင် မပါသူများလည်း

အားတက်သရော စိတ်ညီလက်ညီ  
လုပ်အားပေးကြ၏။ လုပ်အားပေးကြတဲ့  
စေတနာရှင်ထဲကဆိုရင်၊ အတန်းကြီးပိုင်းက  
အကိုကြီး၊ အမကြီးနဲ့ ဆရာ၊ ဆရာမ များအပြင်၊  
ဝမ်ယူးတွေလည်း အတော်များများ လာရောက်  
လုပ်အားပေးကြသည်ကို တွေ့ရ၏။ ရန်းမြင်၊  
မင်းစိန်၊ ပလုပ်တုတ်၊ ပိက္ခီ၊ မောရစ်(စ)  
ပီတာဆင့်၊ ချီဝင်တို့တော့ နှစ်စဉ်တွေ့နေကြ  
နာမည်ကြီး ပုဂ္ဂိုလ်တွေ ဖြစ်၏။ ။

မှတ်မိပါသေးသည်။ ။ ထိုနေ့ ပြိုင်ပွဲပြီးခါနီးအချိန်မှာ  
ဝမ်းနစ်ရာ သွေးထွက်သံယို ကိစ္စတခု ပေါ်ပေါက်  
လာ၏။ အခြားအတန်းက ကျောင်းသား  
“ လိုင်ဟောင် (ခေါ်) လိုင်ကင်းကြူ”  
သည် သူနဲ့ တတန်းထဲနေ ၊ သူ့ထက်  
အကောင်ငယ်တဲ့ “ မွိုင်ဝီးဖူး” ကို အနိုင်ကျင့်ထားတဲ့  
ရန်ငြိုးကြောင့်လားမသိ။ ထိုနေ့ သူတို့ ၂-ဦး  
စကားများရင်း၊ ရုတ်တရက် မွိုင်ဝီးဖူး ဒေါသဖြစ်ပြီး  
လက်ထဲက ဂျင်လုံးဖြင့် လိုင်ကင်းကြူ ကို  
တအားထိုးလိုက်၏။ ။ ဂျင်လုံးရဲ့ တစ်လက်မခန့်  
ရှည်တဲ့ သံချောင်း နဖူးထိုးမိ၏။ နှာတံအပေါ်  
မျက်စိ ၂-လုံးအလယ် ထိုးမိသည့် နေရာမှ  
သွေးတစ်မိမ့်ယိုထွက်နေ၏။ အနီးပတ်လည်ရှိ  
ကျောင်းသားလေးများ ကြောက်လန့်  
အော်ဟစ်ကြကုန်၏။ ယင်းအော်ဟစ်သံကြောင့်  
ဆရာ၊ ဆရာမနဲ့ ဝမ်ယူးများ ဝိုင်းလာ၏။  
ရှေးဦးသူနာပြုများက သွေးသိပ်ပေးကြ၏။ ။  
(ဤနေရာတွင် Teacher Sao ပါဝင် ၊ မပါဝင်  
မမှတ်မိတော့ပါ)။ ။ ၎င်းနောက် ဝမ်ယူး ၂-  
ဦးက လူနာ လိုင်ကင်းကြူ ကို ဆေးရုံတင်လိုက်၏။  
ဆရာဝန်ရဲ့ အဆိုအရ လူနာအသက်အန္တရာယ်  
တော့မရှိပါ။ အနားယူရင်း ဒဏ်ရာကောင်းသွား  
မှာပါ ဟု ဝမ်ယူးများမှတစ်ဆင့်သိရ၏။  
(စိတ်ဝင်စားဖွယ် အကြောင်းတရပ်က ၁၉၅၅-  
ခုနှစ်ခန့် စာရေးသူသည် တိုင်ဝမ်ကျွန်း  
တိုင်ပေမြို့မှာ သူတို့ ၂-ဦး (လိုင်ကင်းကြူ နဲ့

မွိုင်ဝီးဖူး) ပြန်တွေ့ရုံမက ၊ သူတို့ အချင်းချင်းလည်း  
ရင်းနှီးတဲ့ မိတ်ဆွေဖြစ်နေကြောင်း သိရ၍  
စာရေးသူမှာ အလွန်နှစ်သက် ဝမ်းသာမိ၏။

(၂) Christmas eve နာတာလူးပွဲတော်  
၁၉၅၈/၁၂/၂၄ ရက်နေ့ X'mas Eve ညနေခင်း၊  
နေဝင်ချိန်တွင်၊ စာရေးသူသည် တတန်းထဲနေ  
“ လီကွမ်ကြုံ” နဲ့ ချိန်းပြီး ရန်ကုန်မြို့ လယ်မှ  
မစ်ရှင်လမ်းရှိ ဝမ်ဝါးကျောင်းသို့  
လော်ကယ်ရထားဖြင့် ရောက်ရှိခဲ့၏။ ။  
မစ်ရှင်ဘူတာတွင် ကရင်ကျောင်းက  
မိတ်ဆွေများဖြစ်ကြတဲ့ စောရောပတ်၊ စောလှမြင့်၊  
စောဂျိုးဇက်နဲ့ နော်လင်း ၊ မေစိတို့နဲ့ ပက်ပင်းတိုး၏။  
သူတို့အားလုံးမှာ ကရင်အမျိုးသားဝတ်စုံဖြင့်  
စာရေးသူနှင့် လီကွမ်ကြုံ အား ၎င်းတို့ကျောင်း၌  
ကျင်းပမည့်ပွဲတော်သို့ လိုက်မလားမေး၏။ ။  
ကရင်ကျောင်းတော်မှာ ဝမ်ဝါးနှင့် မနီးမဝေး  
မစ်ရှင်ဘူတာအနီး ၊ ဝါးခြမ်းတောမှာတည်ရှိ၏။  
ကျောင်းလွတ်ချိန်ဂေါ်လီကစားရာမှ စာရေးသူနဲ့  
ရင်းနှီးခဲ့သူများပေတည်း။ သူငယ်မ ၂-  
ယောက်ကတော့ စောဂျိုးဇက်ရဲ့  
ညီမရင်းများဖြစ်ကြသည်။ ။ သူတို့လှပတဲ့  
ကရင်ဝတ်စုံကြောင့်လား၊ ဝမ်ဝါးသွားဖို့  
စောနေသေးလို့လား မသိပါ။ ။ ကျွန်တော်တို့  
စိတ်ဆန္ဒပြောင်းသွားပြီး “ ခုချက်ချင်းတခါထဲ  
လိုက်သွားရင် ၊ သူတို့ပွဲထဲမှာ ငါတို့ကို  
သူတို့ထပ်ရှာနေဖို့ မလိုတော့” ဟု  
စဉ်းစားမိသဖြင့် ဒီကရင်မိတ်ဆွေနောက်  
တခါတည်းလိုက်ပါသွား၏။ ။ ကရင်ကျောင်းမှာ၊  
စောဂျိုးဇက်အုပ်စုနဲ့အတူ “ အောင်သူ” ကစားကြ၏။  
ပြီးနောက် ကရင် ရိုးရာ ဝါးလုံးအက  
“ Bamboo dance” ဝင်ကစားကြ၏။ ။ ပျော်ပျော်ပါးပါး  
ကစားရင်း၊ ငါ့မှာ ကျွမ်းကျင်မှု မရှိသဖြင့်  
ခဏတဖြုတ်မှာပင်၊ ခြေဖဝါး ဝါးလုံးအညှပ်ခံရ၍  
အကြော ခိုက်မိ၏။ ။  
လမ်းမရှောက်နိုင်လောက်အောင် နာကျင်၍

“အေကွာ၊ တော်လောက်ပြီ၊ ဒို့ဝမ်  
ဝါပွဲသို့ဆက်ကြစို့” စိတ်ထဲတွင် ရွတ်ခါ  
သစ်ကိုင်းအရှည်ရှာ၍ လက်ကိုင်တုတ်လုပ်ပြီး  
ထော့နှယ် ထော့နှယ်ဖြင့် လမ်းရှောက်၍ လီကွမ်ကြို့  
နဲ့အတူ ဝမ်ဝါကျောင်းတော်သို့ ပြန်ရောက်၏။  
မစ်ရှင်လမ်းဘက်အလယ်ဝင်ဂိတ်မှ ကျောင်းထဲဝင်ပြီး၊  
လက်ျာဘက် လိုဏ်ဂူပြခန်းလေးသို့ ရောက်ရှိ၏ ။  
(ဗဟိုအဆောက်အဦကြောဘက်နဲ့ကပ်လျက်)။  
မယ်တော် မာလီယာနဲ့ကယ်တင်ရှင် (Jesus Christ)  
ဖွားမြင်တော်မူကြောင်း သရုပ်ပြထားသည့်  
ပြခန်းကြည့်ပြီးပြန်အတွက်တွင် “မဲ့တလုံးစိန်”နဲ့  
လော်ရွှေချမ်းတို့နှင့်ဆုံ၏။ ချပ်(ချ်) church  
ထဲဝင်ဖူးမျှော်ရအောင်ဆိုပြီးသူတို့နဲ့အတူ  
လိုက်သွား၏ ။ ဤလေးယောက်အဖွဲ့တွင်  
သုံးယောက်မှာ ကက်သလစ် မဟုတ်သော်လည်း  
(မဲ့တလုံးစိန်တယောက်သာ ကက်သလစ်ဖြစ်သ၍)  
ချပ်ထဲဝင်ပြီး မဲ့တလုံးစိန်လုပ်သည့်တိုင်း လိုက်လုပ်ပြီး  
church မှ ပြန်ထွက်လာ၏ ။ ရေငတ်တယ်ဆိုပြန်လို့  
ချမ်းမာပီလမ်းဘက်ဦးတည်၍ ဘတ်စကက်ဘောကွင်း  
အကျော်၊ ယောက်ျားအိမ်သာ မရောက်မှီ  
အလယ်မြေကွက်မှာတည်ရှိတဲ့ သောက်ရေကန်  
(အမှန်တော့သောက်ရေတိုင်ကီ) သို့  
ဦးတည်သွား၏ ။ လူဆယ်ယောက်တချိန်တည်း  
သောက်သုံးနိုင်ရန် ဘုံပိုင်ခေါင်း ဆယ်လုံးခန့်  
တဆက်တည်းတပ်ဆင်ထားသည် ။  
ငါတို့လေးယောက် ရေအဝသောက်အပြီး  
“ပတ်ဖေါင် မင်းလွင်”နဲ့ သူ့ညီဖိုးတုတ်  
တို့နှင့်ဆုံပြန်၏ ။ “စောစောအိမ်မပြန်နဲ့ဟေ့ ။ ဒီည  
၁၁-နာရီနောက်ပိုင်း၊ ကျောင်းစာဖို့မူး  
မတ်စတာလူးက ဘဲသားဆန်ပြုတ်  
ချက်ကျွေးမယ်။ မည်သူမဆိုအခမဲ့  
စားသောက်နိုင်တယ်”ဟု ဖိုးတုတ်  
ကသတင်းပေး၏။ X'mas concert ပွဲစခန်း  
ပြီမို့ နေရာယူကြပါရန် အသံချဲ့စက်မှ  
နိုးဆော်သံကြားသဖြင့် ငါတို့တတွေ  
သောက်ရေတိုင်ကီ ရှေ့တည့်တည့် ။

ကွင်းပြင်တွင် (ဘောလုံးကွင်းငယ်မှာ)  
နေရာကိုယ်စီယူကြ၏ ။  
X'mas ပွဲတော်အတွက် မစ်ရှင်လမ်းနဲ့  
ကပ်လျက်ရှိ တထပ်အိမ်အဆောက်အဦ၊  
စာသင်ခန်း သုံးခန်းရဲ့ ကော်ရီတာ  
(corridor) ကို စင်မြင့် အဖြစ်သုံး၍  
ကွန်ဆက်ပြဇာတ်များပြသ၏ ။  
ကြွရောက်လာတဲ့ ပွဲကြည့်ပရိတ်သတ်များအားလုံး၊  
စင်မြင့်ရှေ့ကွင်းပြင်မှာနေရာယူကြ၏ ။ သို့သော်  
ထိုင်ခုံမရှိပါ။ တောရွာက အငြိမ်ကြည့်ကြတဲ့  
ပရိတ်သတ်အလား ။ ဖြစ်သလိုကြည့်ရှုကြရ၏ ။  
ပွဲကြည့်ပရိတ်သတ်တွေ ညနက်လေလေ  
များများလာလေဖြစ်၏။ လူအုပ်ထဲ၊  
နောက်တန်းက ငပုလေးတွေမမြင်ရ၍  
“မမြင်ရဘူး ။ ရှေ့တန်းက လူတွေ  
ထိုင်ပေးပါ”ဟု တချက်တချက်  
အော်ဟစ်တောင်းဆိုသံတွေကြားရ၏။  
ကွန်ဆက်လို့သာပြောတယ်၊ အမှန်တော့  
ရောကြော်ပါခင်ဗျား ။ နားထောင်ကြည့်လေ၊  
ဆိုင်းသံဗုံသံ ။ ဂီတသံ ။ တယောသံ မက၊  
ခါတ်ပြားသီချင်းသံပါ တညံ့သံဖြင့် ဆူညံနေကြ၏။  
ဒါလည်းတမျိုးစည်ကားတယ်ပေါ့ဗျာ ။  
ပျော်စရာကြီးပဲ မဟုတ်လား ။  
  
ဟုတ်ပြီ။ ဒီညပွဲမျိုးမှာဖြင့် ။ ဝါအသိမိတ်ဆွေတွေ  
အတွေ့ရအလွယ်ဆုံးနေရာဖြစ်၏။ အတန်းထဲက  
ချိုကောက်လုံ ကျော်ဝင်း ။ ကြည်မြင့် ။ ကြည်စိုး ။  
ကြည်ဆိုးဖူ ။ လီလူရှင်၊ ဖဆပလအမှိုက်ပုံး  
ချင်ခွန်းဆင်း ။ ဝမ်ရွှေပေါ ။ ဝမ်သီပေါ ။  
ကြာပေါအိမ်ချို ။ ခေးဝမ် ။ တိတ်စိန် ။ ဖင်ဝါစိတ် ။  
လီဖူးလုံ စသည်တို့နှင့် တွေ့ဆုံရတင်မက ။  
အခြားတန်းက မိတ်ဆွေများဖြစ်တဲ့ ဖက်တီးလီရှုကင်  
၊ အရှည်ကြီးမာရိမိန်း၊ ဗီတာပန်း၊  
(ဗီတာရန်းတော့မတွေပါလား) လီဆန် ။  
လက်ကျိုး ။ ဘီအိုဆီ ။ လုပ်စီး ။ အမေကြီး ။  
သံချောင်း ။ အရင်၊ ဂျပူဂျင်ဝီး ။

လောက်ကျန် ၊ ငကြောင် ချောင်ရွှေဝါ ၊  
 ကြောင်ချီးဝါ စသည်တို့နှင့်လည်း  
 တွေ့ရ၍ နှုတ်ဆက်လို့ မဆုံးနိုင်ပါ ။  
 ပီတိကိုလည်း မထိမ်းနိုင်ပါ ။  
 တကယ်တော့ ဒီညလာရတဲ့  
 အဓိကအကြောင်းရင်းမှာ ၊ ကွန်ဆက်တွင်  
 ပါဝင်သရုပ်ဆောင်သူ မိတ်ဆွေများအတွက်  
 အားပေးရန်ဖြစ်သည်။ ဤပွဲတွင် အကြိုက်များတဲ့  
 အစီအစဉ်ဆိုရင်ဖြင့်၊ (၁) ပေါ်ပြူလာ  
 အင်္ဂလိပ်သီချင်းထဲက **Hit Songs**  
 1.Florence 2.Look for a star. 3.The  
 Young Ones. 4. Whatever Will Be Will Be  
 တို့ရယ် ၊ (၂) သရုပ်ဆောင်ပြကွက်အနေနှင့်၊  
 ရုပ်ဖြောင့် ၊ အသားရည် ဖြူဖွေးပြီး မိန်းခလေးလို  
 နူးညံ့သည့် အလယ်တန်းကျောင်းသား  
 “ချင်အမိန်း” ရဲ့ဂျပန်ကီမိုနိုဝတ်စုံနဲ့ကပြသီဆိုသည့်  
**Madame Butterfly** ရယ်၊ (၃)  
 လူရွှင်တော်ကျောင်းသား “လူကာစိုက်”  
 ဂဲ့ “ကားဘီးပေါက်” ဟာသပြကွက်တို့  
 ဖြစ်ပါသည်။ ဤမျှနှင့် မကသေး ၊ အတန်းကြီးပိုင်းက  
 ကျောင်းသူကျောင်းသားများနှင့် ဝမ်းယူးများ  
 ပူးပေါင်းတင်ဆက်ပြသသော ဇာတ်တုပ်ကြီး “**The  
 Three Kings come to Lord Jesus.**” လည်းအလွန်ဘဲ  
 ကြည့်ကောင်း၏ ။ ပွဲကောင်းလွန်းလို့ ၊ စင်မြင့်မှ  
 ဒီသောက်ရေကန်ထိ ၊ အလယ်ကွင်းပြင်တခလုံးမက ၊  
 နံဘေးဘက်တိုက်ကြီးပေါ်က ပြုတင်းပေါက်များပါ  
 ပွဲကြည့်ပရိသတ်များနှင့် ပြည့်လုံနေ၏ ။  
 ညဆယ်နာရီခွဲ ၊ ပွဲပြီးသည်အထိ စည်ကားလှ၏။  
 ပွဲပြီးသည့်နောက်၊ ကက်သလစ်ဘာသာဝင်များက  
 ညဉ့်နက် မတ်(စ်) **Mass** ခံယူရန် ချပ်(ချိ) **Church**  
 သို့ဆက်သွားကြ၏ ။ မိမိတို့မှာတော့ မိန်းခလေး  
 ကျောင်းဆောင်ဘက်ဦးတည်၍၊ ‘ရှောက်ပတ်  
 ကြည့်အုံးမယ် ၊ အိမ်မပြန်ချင်သေးဆိုပြီး  
 ရောက်လေရာ ရှောက်သွားကြရာ ည (၁၁)နာရီထိုး  
 သည်နှင့် တပြိုင်နက် ၊ အားလုံးလိုလို ၊  
 ဆန်ပြုတ်သောက်ရန် ဘတ်စကက်

ဘော်လုံးကွင်းသို့ အချိန်မှီ ပြန်ရောက်ကြ၏ ။  
 ဖိုးတုတ်စကားတဝက်တော့မှန်၏ ။  
  
 ဆန်ပြုတ်တော့ သောက်ရပါသည် ၊  
 သို့သော် ဘဲသားမတွေ့ပါလား၊ အေ -  
 ဘဲသားဆန်ပြုတ်တဲ့ဗျာ ၊ ရှိပစေတော့ ၊ ရှိပစေတော့  
 ၊ ဗိုက်ဆာနေချိန် ဆန်ပြုတ်အဝသောက်ရလို့ကျေနပ်  
 လောက်ပါပြီ ။ ဤသို့နှင့် ည (၁၂) နာရီထိုးပြီး  
 သာယာတဲ့ ချပ်(ချ)ခေါင်းလောင်းသံလဲ ကြားရပြီး  
**Merry X'mas** စကားနဲ့ ဝမ်းသာစွာ  
 နုတ်ဆက်ဆုတောင်းကြ၏ ။ အိမ်ပြန်ချိန် တန်၍  
 ကောက်လျံ ၊ ဆွီးဖူတို့ မော်တော်ကားရှိတဲ့သူတွေက  
 ၊ ကြီးကြီးကျယ်ကျယ် ဂျစ်ကားကိုယ်စီ၊ တစီးစီးနဲ့  
 အိမ်ပြန်ကုန်၏ ။ မိမိမှာတော့ ခြေနာနေ၍  
 ကျောင်းမှာတညလောက် အိပ်ရန်တာစုနေ၏။  
 လီးကွမ်ကြုံလည်း လိုက်အိပ်ရန်  
 သဘောတူသောကြောင့် ဘော်တာ ကြည်မြင့် နှင့်  
 မဲ့တလုံးစိန်မြင့်သိန်းရဲ့အကူအညီဖြင့်သုံးထပ်တိုက်  
 ဘော်တာဆောင်သို့ ရောက်သွား၏ ။ အိပ်ရာဝင်ခါနီး  
 ပီတာဆင့်နှင့် မောရစ်(စ)သွားတိုးမိ၏ ။ ဗုဒ္ဓေါ ၊  
 ဒီမောရစ်(စ)ဟာဖြင့် မနေ့တနေ့က ၊ဖါသာတင်းနစ်  
 ရုံးခန်း ရှေ့ကော်ရီတာမှာ စာရေးသူတို့ကို  
 ဒူးထောက်ခိုင်းတဲ့ ဆရာလေးပဲ မဟုတ်ပါလား။  
 ‘ဝတော့အနှင်ခံရတော့မယ် ’ဟုစိတ်ထဲ  
 တထိပ်ထိပ် ဖြစ်နေ၏။ သို့သော် စိတ်တင်းပြီး  
 သူတို့ကို ပြုံးပြပြီး ခပ်တည်တည်အိပ်ရာဆက်ဝင်၏ ။  
 တအောင့်လေးအတွင်း  
 ခြေသံတဖြည်းဖြည်းဝေးသွားတော့မှပဲ  
 စိတ်ချပြီးအိပ်ပျော်သွား၏။ နောက်  
 တနေ့နံနက်မိုးလင်းချိန်၊ လီးကွမ်ကြုံ  
 နဲ့အတူ လော်ကယ်ရထားနဲ့ အိမ်ပြန်ရောက်ကြပေ  
 သည် ။ ( စကားချပ် ) - ထိုည  
 ခြေနာလမ်းမလျှောက်နိုင်သောကြောင့်  
 ဘော်တာဆောင်တွင် တညအိပ်ရခြင်းဖြစ်သည်။  
 အမှန်မှာ ခါတိုင်းနှစ်ဆိုလျှင် ည (၁၂) နာရီ ဝမ်းဝါ

X'mas Eve ခေါင်းလောင်းသံကြားသည်နှင့် ၊  
 လီးကွမ်ကြုံနဲ့အတူ ရန်ကုန်မြို့ထဲသို့လမ်းလျှောက်  
 ပြန်လေ့ရှိ၏ ။ အိမ်ပြန်လမ်းတလျှောက်လုံး  
 ရရာသီချင်းဖြင့် အော်ကျယ်ဟစ်ကျယ်သီဆိုရင်း  
 တွေ့သမျှ မိတ်ဆွေသူစိမ်း မရွေး **Merry X'mas**  
 ဟုဆို၍ နှုတ်ဆက်၏ ။ မစ်ရှင်လမ်းဝမ်၅မှစပြီး ၊  
 ဂျင်မခါနာဆေးရုံ ၊ စိန်ဂျွန်းအမျိုးသားကျောင်း ၊  
 အကျဉ်းထောင် ၊ ဆေးကျောင်း ၊  
 စိန်ဂျွန်းကွန်ဗင်းကျောင်း ၊ စိန်မေရီချ(ချ်) ၊ စကော့ဈေး  
 ဆိုတဲ့ လမ်းကြောင်းအတိုင်း  
 ရှောက်လို့တော်သေးသည်။ နို့မဟုတ်  
 လူနေများတဲ့ရပ်ကွက်ဆိုလျှင် အရိုက်ခံရဖို့  
 သေချာလိမ့်မည် ။ လမ်းမှာလည်း တခါခါ  
 မော်တော်ကားပေါ်က **X'mas Carol** အဖွဲ့တွေ  
 သီချင်းတကျော်ကျော်နဲ့ စာရေးသူတို့ဘေးနားမှ  
 ဖြတ်ကျော်သွား၏ ။ သီချင်းသံကြားတော့  
 စာရေးသူတို့လည်း မတောက်တခေါက်နဲ့ လိုက်ဆို၍  
 ကိုယ့်ဟာကိုယ် အဟုတ်ကြီးထင်ပြီး ဒို့နှစ်ယောက်  
 အရမ်းပျော်မိ၏။ အော် -  
 ငါတို့ဘယ်လိုဖြစ်သွားပါလိမ့် ။ အရက်မသောက်ပဲနဲ့  
 မူးနေပြီထင်ပါရဲ့” ၊ တော်တော်ရူးခဲ့တဲ့ ကိုယ်တို့  
 တဆယ်ကျော်သုံးနှစ်ပတ်လည် အရွယ်ပါကလား ။  
 “အိုး - ဖိုကင်းမိမှာနော် **Forgive me, My Lord.**”